

တရားနဲ့ နဲ့ <t-ya: bwe:> 讲经布道会: နိုင်ခေါ် ~ 政治讲演会, 宣讲会

တရားဖက် နဲ့ <t-y-bet> 【律】讼事当事人

တရားဖြစ် ကဲ <t-ya: phiyit> 引起诉讼, 打起官司

တရားမ နဲ့ <t-y-ma'> 民法: ~ ကျင့်ထုံးပေး 民事诉讼法 / ~ တရားသူ့ကြိုး 民事法官 / ~ မှု 民事案件 / ~ ပုံမှန် 民事法 / ~ ရဲ့ 民事法庭

တရားမကြောင်း နဲ့ <t-y-ma' gyaun:> 民事法程序

တရားမဲ့ ကဲ <t-ya: me'> 无法无天, 不法的, 违法的, 不能设身处地: ~ ဗြားကျော်ရှား 失道寡助 / ~ ပြုကျင့်မှု 舞弊, 不正当行为

တရားမှုတ ကဲ <t-ya: hmya' ta'> 公平, 合理, 正义, 公道: ဤအံ့ဖြစ်ချက်မှာ ~ လုပေသည်။ 这个裁决十分公平。

တရားရ ကဲ <t-ya: ya'> ①深刻领悟佛法 ②悔悟

တရားရေး နဲ့ <t-ya: yei:> 法律: ~ ကော်မိတ် 司法委员会 / ~ ဌာန 司法部

တရားရုံး နဲ့ <t-ya: yon:> 法院

တရားရှုံး ကဲ <t-ya: shu'> 修道

တရားရှိုး ကဲ <t-ya: shon:> 官司打输了

တရားရှင် နဲ့ <t-ya: shin> 有修养的人, 品性好的人

တရားရှင်ထွေ့ ကဲ <t-y-shin hlut> 【律】假释

တရားရှိ I ကဲ <t-ya: lo> 主持正义 II နဲ့ <t-y-lo> 原告: ~ ပြုသက်သေ 原告证人

တရားလက်ထွေ့ ကဲ <t-ya: let hlut> 无法无天, 不讲道理, 违法地: ~ ပြုပြုတွေ့မြင်း 无法无天的行为

တရားလမ်းကျုံ ကဲ <t-ya: lan: kya'> 合情合理

တရားလန် I ကဲ <t-ya: lun> 过分, 过火: ဒိုက္ခိုမှာတော့လင်လိုသူ ~ တာဝဲ 做丈夫的在这件事上是有些过分了。 II ကဲ <t-y-lun> 极端, 过分: အရှက်ကို ~ ထောက်သည်။ 拼命喝酒。

တရားလွတ်တော် နဲ့ <t-ya: hlut taw> 最高法院

တရားလွတ်တော်ချုပ် နဲ့ <t-ya: hlut taw gyout> 最高法院

တရားဝင် I ကဲ <t-ya: win> 合法: ဒိုဂိုလိုတာတရားမဝင်ဘူး။ 这样做不合法。 II ကဲ <t-y-win> 正式地: ~ ကျော်လိုက်သည်။ 正式宣布。 / ~ တည်နေခွင့် 合法存在权 / ~ လက်မှတ်ရေးထိုး၏ 正式签字。 III နဲ့ <t-y-win> 合法的: ~ ငွေ 合法货币 / ~ ဇီုံး 正式妻子

တရားဝန်ကြီးချုပ် နဲ့ <t-ya: wun gyi: gyout> 首席法官, 最高法院院长

တရားသြား ကဲ <t-ya: th-phyin'> 合情合理; 公平

တရားသူ့ကြိုး နဲ့ <t-ya: thu gyi:> 法官

တရားသေ ကဲ <t-y-dhei> 教条, 死板, 刻板: ~ ဝါဒ 教条主义 / ~ ဝါဒ 教条主义者 / ~ သမား 教条主义者 / အဲ ဒီလို ~ ယူဆန္ဒဖြစ်ဘူး။ 不能那样死板地理解。

တရားသေလွှာတ် ကဲ <t-y-dhei hlut> 【律】开释, 无罪释放

တရားသံဝေး ကဲ <t-ya: than wei ya'> 悔悟, 醒悟

တရားသက်စေ နဲ့ <t-ya: thet thei> 【律】证人

တရားဟော ကဲ <t-ya: haw:> ①演说, 弘法, 讲道 ②谆谆告诫

တရားအားထုတ် ကဲ <t-ya: a: htout> 致力于佛事, 修道: ဦးလွန်သည်ပင်စင်ယူပြီးလျှင် ~ နေသည်။ 吴龙退休以后便致力于佛事。

တရားအောင် ကဲ <t-ya: aun> = တရားနိုင်

တရားဥပဒေ နဲ့ <t-ya: u' b-dei> 法律

တရံကျော် နဲ့ <t-ri' g-dout> = ဣကျော်

တရံရုံး နဲ့ <t-ri' gan> = ဣ္ခိုရုံး

တရံဖလာ နဲ့ <t-ri' ph-la'> = ဣ္ခိုဖလာ

တရံရှိ ကဲ <t-ri' yi'> ①逐渐地, 渐渐地, 慢慢地: အချင် ~ ကုန်သွားသည်။ 光阴荏苒。 / သူ့ရော် ~ တက်လာတယ်။ 他的病渐渐地加重。 ②隐隐地: ပိုက်ထဲက ~ နာနေတယ်။ 肚子隐隐作痛。

တရံရှိ နဲ့ <t-ru' ni> [巴]少女

တရှု ကဲ <ta' yu> (古)想念, 留念: လွမ်းဆွတ်ပူဇွဲဝိုင်း ~ နော်အကျိုးမရှိပေး။ 怀恋、忧伤、痛哭、思念都是没用处的。

တရေ နဲ့ <t-yei> 海水涨潮至落潮时一段时间

တရေခံ နဲ့ <t-yei gan> ①下一次水就褪成色彩不再鲜艳的衣服 ②(喻)容易消逝的事物

တရေး နဲ့ <t-yei:> (睡)一觉, 睡片刻: ငွောင်းတွင် ~ လောက် အပ်လိုက်သည်။ 中午睡了一觉。

တရေးတမော နဲ့ <t-yei: t-maw:> = တရေး

တရေးတွေ့ နဲ့ <t-yei: t-hmei:> = တရေး

တရေးနှိုး I ကဲ <t-yei: no:> 一觉醒来 II နဲ့ <t-yei: no:> 一觉: ည ~ မှာရောထသောက်တဲ့အကျင့်ရှုံးသလား။ 有晚上睡一觉后起来喝水的习惯吗?

တရေးရေး ကဲ <t-yei: yei:> 依稀, 隐隐约约, 隐隐绰绰: ~ ထင်လာတယ်။ 依稀可见。

တရေ် နဲ့ <t-yaw> 【植】扁担杆属, 大叶解宝(缅甸人用来洗头) Grewia macrophylla Don Grewia elastostemoides Grewia asiatica

တရေ့ နဲ့ <t-yaw:> 不结籽的沉香、伽罗木

တရေ့သောပါး ကဲ <d-yaw: thaw: ba:> = တရေ့သောပါး

တရံတော် ကဲ <t-yot-thei> 毕恭毕敬, 恭恭敬敬: လက်နှစ်ဖော်ပြု ~ ပေး၏။ 毕恭毕敬地用双手捧献。 / ရှားပါး သောဝါအုပ်ပြုသြား ~ သိမ်းထားရသည်။ 因为是珍本, 所以很精心地收藏着。

တရံ နဲ့ <t-yan> 一次

တရံစာ နဲ့ <t-yan za> = သူ့စား

တရံဆုံး နဲ့ <t-yan zan> = တစိမ်းတရံဆုံး